

**အထွေးအမြင် အမှတ် ၂၀၇။ ဘာသိရင် ကောင်းမလဲ ဆောင်းပါးအမှတ် ၂၊ “ဆန်းစစ်ပြီးနေထိုင်တဲ့ဘဝ”**

စာမျက်နှာ ၂၃။ “ဒဿနများရဲ့ အာဇာနည်သူရဲကောင်း” ကို “ဒဿနဆရာများရဲ့ အာဇာနည်သူရဲကောင်း” လို့ဖတ်ပါ။ “ဆော့ခရေတီး(စ်) တယောက်ရဲ့ ထူးခြားချက်တစ်ခုက” ကို “ဆော့ခရေတီး(စ်)ရဲ့ ထူးခြားချက်တစ်ခုက” လို့ပြင်ဖတ်ပါ။

စာမျက်နှာ ၂၄။ အောက်ဆုံးမတိုင်ခင်စာပိုဒ်ရဲ့ နောက်ဆုံးဝါကျ “ခံနိုင်ရည် ကောင်းလွန်းတဲ့ ဆော့ခရေတီး(စ်)ရဲ့ ဆွေးနွေးချက်တွေကို နားထောင်နိုင်ဖို့ တနေ့ကို ဂွမ်လောက် လမ်းလျှောက်လာရတယ် လို့ဆိုတယ်။” ကို “ခံနိုင်ရည် ကောင်းလွန်းတဲ့ ဆော့ခရေတီး(စ်)ရဲ့ နေထိုင်ပုံတွေကို သူ့ တပည့်အချို့က အတုယူကြတယ်။ သူ့ စံချိန်မှီတယ်လို့ ယူဆရတဲ့ နောက်လိုက်တစ်ယောက်ဆိုရင် ဆော့ခရေတီး(စ်)ရဲ့ ဆွေးနွေးချက်တွေကို နားထောင်နိုင်ဖို့ တနေ့ကို ဂွမ်လောက် လမ်းလျှောက်လာရတယ် လို့ဆိုတယ်။” လို့ပြင်ဖတ်ပါ။

စာမျက်နှာ ၂၅။ အစပိုင်းနားက “ကျုပ်ရဲ့နှုတ်ခမ်းက လူတကာကြောင့် ခင်ဗျားထက်ပိုပြီး နူးညံ့တဲ့အနမ်း” ကို “ကျုပ်ရဲ့နှုတ်ခမ်းက ထူ တာကြောင့် ခင်ဗျားထက်ပိုပြီး နူးညံ့တဲ့အနမ်း” လို့ပြင်ဖတ်ပါ။

စာမျက်နှာ ၂၉။ အပေါ်နားမှာ “သိချင်ရင် ဒီမှာ ပုံဆွဲထားတာကို ကြည့်။” လို့ ဆိုထားရာမှာ ပုံ မပါသွားဘူး။

စာမျက်နှာ ၃၀။ နောက်ဆုံးမေးခွန်းက မှားနေတယ်။ “အသိပညာ ရှာဖွေဖြန့်ဝေသူ တစ်ယောက် ဆိုတဲ့ သူသိချင်တဲ့ မေးခွန်းက လူတည်ရှိသမျှတော့ အမြဲရှိနေမှာဘဲ” ကို “အသိပညာ ရှာဖွေဖြန့်ဝေသူ တစ်ယောက်နေနဲ့ ဆိုရင် အတုယူစရာဘဲ။ လူ့ဘဝကို ဘယ်လိုနေထိုင်မယ် ဆိုတဲ့ သူသိချင်တဲ့ မေးခွန်းက လူတည်ရှိသမျှတော့ အမြဲရှိနေမှာဘဲ” လို့ပြင်ဖတ်ပါ။

စာမျက်နှာ ၃၁။ Apollor ကို Apollo၊ Aphroditer ကို Aphrodite၊ Hermest ကို Hermes လို့ပြင်ဖတ်ပါ။

တိတိထွန်း